



Legal Aid Network

ဥပဒေ အထောက်အကူပြုကွန်ရက်

Email:- legalaidnetwork@gmail.com

website:- legalaidnetwork.org

မြန်မာနိုင်ငံတွင် သမိုင်းကြောင်းအဆက်ဆက်၌ ဆုံးရှုံးခဲ့သည့် အမျိုးသမီးအခွင့်အရေးများအား ကာကွယ်၊
စောင့်ရှောက်၊ မြှင့်တင်နိုင်ရေးအတွက် အမျိုးသမီးခေါင်းဆောင်များ၏ နိုင်ငံရေး နှင့် ဥပဒေရေးအရ
ဦးဆောင်ပါဝင်ခွင့်ကို ကြားကာလဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့်
အဆိုပြု တင်သွင်းခြင်း။

၁။ သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် ကျား၊မ လိင်ကွဲပြားမှုအပေါ်အခြေခံ
ကာ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အကြမ်းဖက်မှုများကို တွေ့ကြုံ ခံစားခဲ့
ကြရသည်။ နှစ်ပေါင်း (၇၀) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် နည်းလမ်း
အမျိုးမျိုးဖြင့် အကြမ်းဖက်မှု၊ အဓမ္မခိုင်းစေမှုအပြင် အဆိုးဆုံးမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ မုဒိမ်းကျင့်မှု
များဖြစ်ပွားခဲ့သည်။ ဆန့်ကျင်ကျူးလွန်ခဲ့သူများအနက် တကယ့်အများစုကြီးမှာ အရေးယူအပြစ်ပေးခြင်း
မခံရဘဲ ကင်းလွတ်ခွင့်ရရှိခဲ့သည်။ ယနေ့အချိန်ကာလတွင် စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီတို့အား
ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အမျိုးသမီးများမှာလည်း¹ နေ့စဉ်ဘဝ လုံခြုံမှု ကင်းမဲ့လျက်ရှိသည်။ တည်ဆဲ
ဥပဒေများနှင့် တရားရေးစနစ်များ ကြောင့်လည်း အမျိုးသမီးများသည် အကြမ်းဖက်မှုများနှင့် နှစ်နာမှုများကို
ရင်းစားပြန်လည်ကုစားခွင့်၊ တရားမျှတမှုခံစားခွင့်များဆုံးရှုံးခဲ့သည်။

၂။ ထို့အပြင်အမျိုးသမီးများသည် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ဆောင်ရွက်ခွင့်
နည်းပါးခဲ့သည်။ ယင်းမှာ အခြေခံအခွင့်အရေး (Basic Rights) မဟုတ်သော်လည်း ဖွဲ့စည်းပုံ အခြေခံ
ဥပဒေအရပေးအပ်သော အခွင့်အရေး (Constitutional Rights) အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံ
ပေးရန် လိုအပ်ပါသည်။

၃။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယေဘုယျအားဖြင့် အမျိုးသမီးအခွင့်အရေးကို တစုံတရာ
အာမခံပေးမှုရှိခဲ့သည်။² ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ကျားမတန်းတူရေးကို အဟန့်အတားဖြစ်စေ
ကာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပိုမိုတိုးပွားစေသည့် ပုဒ်မများ ပါဝင်ခဲ့သည်။³ သာဓကအား
ဖြင့် အမျိုးသမီးများအနေဖြင့် ဝန်ကြီးအဆင့် ရာထူးများ ရယူနိုင်ခြင်းမရှိစေရန် ခွဲခြားထားသော ပုဒ်မများ⁴၊
စစ်ရာဇဝတ်မှုများ၊ ကျားမရေးရာ အခြေပြုအကြမ်းဘက်ခြင်း (Gender Base Violence- GBV)နှင့် အဆိုး

¹
² ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၄၇ခုနှစ်၊ ပုဒ်မ ၁၃-၁၇။
³ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ခုနှစ်၊ ပုဒ်မ ၃၅၂။
⁴ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ခုနှစ်၊ ပုဒ်မ ၂၃၂၊ ၃၅၂။

ရွားဆုံးလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တပ်မတော်သားများကို တရားစွဲဆိုနိုင်ခြင်းမရှိစေရန် ကင်းလွတ်ခွင့် ပြုထားသည့် ပုဒ်မများ⁵ နှင့် အရေးပေါ်ကာလအတွင်း လူ့အခွင့်အရေးများကို ဆိုင်းငံ့ထားနိုင် စေသည့်ပုဒ်မများ⁶ အရ အမျိုးသမီးများ၏ လုံခြုံမှု အခွင့်အရေးများ ဆုံးရှုံးစေခဲ့သည်။ ကျားမတန်းတူညီမျှ ရေးကို ကန့်သတ်ပိတ်ပင်ခြင်းခံခဲ့ရသည်။

၄။ မြန်မာနိုင်ငံတွင် လက်ထပ်ထိမ်းမြားခြင်း၊ လင်မယားကွာရှင်းခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ ကိစ္စ ရပ်များတွင် ခွဲခြားဆက်ဆံခံရခြင်းကြောင့် အမျိုးသမီးများသည် အများအားဖြင့် ထိခိုက်နစ်နာကြရသည်။ ၂၀၁၅ ခုနှစ် တွင် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို ပြဌာန်းလိုက်သည်။ ထိုဥပဒေများကြောင့် ရှေးရိုးစွဲကျားမရေးရာ ပုံသကားကျအတွေးအခေါ်များ ပိုမိုလွှမ်းမိုးစေသည်။ ၎င်းတို့ သည် ဗုဒ္ဓဘာသာမဟုတ်သောသူများကို ခွဲခြားဆက်ဆံထားပြီး လွဲမှား၍ အန္တရာယ် ကြီးမားသည့် ဘာသာ ရေး အယူအဆအမှားများနှင့် ခေတ်နှင့် ကိုက်ညီမှုမရှိသော ကျားမရေးရာ အယူအဆများကို ဆက်လက် သက်ဆိုး ရှည်စေသည်။⁷

၅။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြား ခြင်းဥပဒေသည် ကမ္ဘာ့လူ့ အခွင့် အရေးကြေ ညာစာတမ်းပါ အခွင့်အရေးများဖြစ်သော အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များ၊ မိသားစုရေးရာ များတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်ခွင့်၊ နှင့် လူမျိုး၊ နိုင်ငံ သို့မဟုတ် ကိုးကွယ်သည့် ဘာသာကို အကြောင်းပြု၍ ချုပ်ချယ်မှုတစ်စုံတစ်ရာမရှိစေဘဲ မိမိ၏လွတ်လပ်သော သဘောဆန္ဒအလျောက် ထိမ်းမြား လက်ထပ်ခွင့်၊ မိသားစုထူထောင်ခွင့်⁸ အစရှိသည်တို့ အား အကြီး အကျယ်ကန့်သတ်ထားသည်။ **ယခု စတင်တည်ထောင်တော့မည့်** ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သော အရွယ်ရောက်ပြီး အမျိုးသမီး များသည် မိမိ၏လွတ်လပ်သော သဘောဆန္ဒအရ လက်ထပ်ပိုင်ခွင့်ကို လူမျိုး၊ ဘာသာ၊ အသား အရောင်၊ အဆင့်အတန်းခွဲခြားမှုဖြင့် ကန့်သတ်၊ ဟန့်တား၊အနှောက်အယှက်မဖြစ်စေရန်အတွက် ကြားကာလဖွဲ့ စည်းပုံတွင် ပုဒ်မ (၂၆)ကို အဆိုပြု ပြဌာန်းခြင်းဖြစ်သည်။ ပုဒ်မ (၁၄၂) (ဆ) အရ ပြည်ထောင်စုလွတ် တော်၏ သီသန့်ဥပဒေပြုအာဏာ အညွှန်း၌ ဓလေ့ထုံးတမ်း ကွဲပြားခြားနားသူများအကြား လက်ထပ်ထိမ်း မြားခြင်း၊ လင်မယားကွာရှင်းခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေပြုခွင့်ကို ဖော်ပြထားသည်။

၆။ ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသမီးများသည် အမျိုးသားများနည်းတူ ကိုယ်ပိုင် အခွင့်အရေးများ၊ အခြေခံလွတ်လပ်ခွင့်များ၊ အခြေခံရပိုင်ခွင့်များ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေး၊ ပညာသင်ကြားခွင့်၊ စီးပွားရှာခွင့်၊ အလုပ်လုပ်ပိုင်ခွင့်၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကျန်းမာရေး ဆိုင်ရာခံစားခွင့်၊ အိုမင်းမစွမ်း မသန်မစွမ်းဖြစ်ပါက အထောက်အပံ့ခံစားခွင့်၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာအခွင့်အရေး၊ မျိုးပွားခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ကျန်းမာရေးစောင့်ရှောက်ခံပိုင်ခွင့်

⁵ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ခုနှစ်၊ ပုဒ်မ ၃၄၃၊ ၄၄၅။
⁶ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ခုနှစ်၊ ပုဒ်မ ၃၈၁၊ ၄၂၀။
⁷ CEDAW ကော်မတီ (၂၀၁၆), Concluding Observations on the combined fourth and fifth periodic reports of Myanmar (CEDAW C/MMR/ CO/4-5).
⁸ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် ၁၂ နှင့် ၁၆။

အစရှိသည်တို့ အား အဆိုပြုပြဌာန်းထားသည်။⁹ သို့ ရာတွင် ယင်းအခွင့်အရေးများအား ဖော်ဆောင်ရာ၌ တပြည်ထောင်စနစ်အခြေခံမှ မချဉ်းကပ်။ ပြည်ထောင်စု အဆင့်က အစစ အရာရာ ထိမ်းချုပ်ထားမှုများကို ဆန့်ကျင်သည်။ တိုင်းရင်းသားပြည်နယ်များတွင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု (Provincial Sovereignty) အခြေခံမှ ဖော်ဆောင်သည်။ အဆိုပါ အခွင့်အရေးများအား ပြည်နယ်အစိုးရ အသီးသီးက အဓိက ဖော်ဆောင်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု အစိုးရက လိုအပ်သည့် အကူအညီများ ပေးအပ်ရန် ဖြစ်သည်။¹⁰

၇။ အမျိုးသမီးများသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများတွက် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားကာ ကာကွယ်စောင့်ရှောက်မှုခံယူခွင့်ရှိစေရန် ပုဒ်မ (၄၂) တွင်လည်ကောင်း၊ ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ က အသိမှတ်ပြုထားသော သို့မဟုတ် အကာအကွယ်ပေးထားသော အခွင့်အရေး တရပ်ရပ် ချိုးဖောက်ခံရပါက ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်သို့ လျှောက်ထား ကုစားခံပိုင်ခွင့်ကို ပုဒ်မ(၄၂) တွင်လည်ကောင်း၊ အမျိုးသမီးများ၏ ဘဝလုံခြုံမှုအတွက် ကာကွယ်စောင့်ရှောက်မှုရရှိစေရန် ရည်ရွယ်ပြဌာန်းထားပါသည်။

၈။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၅)တွင် လိင်ခွဲခြားမှုမရှိဘဲ ဥပဒေရေးရာကော်မရှင် တန်းတူအခွင့် အရေးရှိစေရမည်ဟု အဆိုပြုထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံကဲ့သို့ ရှေ့ပိုင်းဝါကျတွင် အာမခံပေးထားသယောင်ပြဌာန်းထားပြီး နောက်ပိုင်းဝါကျ၌ ပြန်လည်ကန် သတ်ပိတ်ပင်ထားခြင်းမျိုးမရှိ။¹¹ လိင်ခွဲခြားဘဲဆိုသည်မှာ ယေဘုယျအားဖြင့် ယောက်ျား၊ မိန်းမခွဲခြားဘဲဟု ဆိုလိုပါသည်။¹² ကြားကာလ ဖွဲ့စည်းပုံ ပုဒ်မ (၂၀)အရ ဖက်ဒရယ်ပြည်ထောင်စု အတွင်းနေထိုင်သူအမျိုးသမီး တိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မိသားစု အစရှိသည့် နယ်ပယ် အသီးသီး၌ တန်းတူ အခွင့်အရေး ရှိစေရမည်ဟုလည်း အဆိုပြုပြဌာန်း ထားသည်။

၉။ ထို့ကြောင့် အနာဂတ်ကို စောင့်ဆိုင်းစရာမလိုဘဲ ဤကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးလျင်ပြီးခြင်း စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေစဉ်မှာပင် ဆုံဖြတ် ချက် ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုနှင့် ကိုယ်စားပြုမှုများ မြင့်မားတိုးတက်လာစေရေးကို ချက်ခြင်းဆောင်ရွက်နိုင်ရန် အာမခံပြဌာန်းချက်များ ထည့်သွင်းထားသည်။ သာဓကအားဖြင့် ပြည်ထောင်စု၏ ဥပဒေပြုကဏ္ဍတွင် ပုဒ်မ(၉၇) အရ ဖက်ဒရယ်အဆင့် ၌လည်းကောင်း၊ ပုဒ်မ (၉၉) အရ ပြည်နယ်များအဆင့်၌လည်းကောင်း၊ အမျိုးသမီးဦးရေ အနည်းဆုံး(၃၀)ရာခိုင်နှုန်း ပါဝင်နိုင်စေရန် ဖြစ်သည်။ ပြည်ထောင်စု၏ အုပ်ချုပ်ရေးကဏ္ဍတွင် ပုဒ်မ (၁၆၁) (က) အရ အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စု အစိုးရဖွဲ့စည်းရာတွင်လည်း အမျိုးသမီးဦးရေ အနည်းဆုံး သုံးပုံတပုံ ပါဝင်နိုင်စေရေးကို ဦးတည်သည်။ ပုဒ်မ (၁၀၂) အရ ကော်မရှင် ၁၃ ခု ဖွဲ့စည်းရာတွင်လည်း အမျိုးသမီးဦးရေ သုံးပုံတပုံပါဝင်စေရန် အဆိုပြုပြဌာန်းထားပါသည်။

⁹ ဥပဒေအထောက်အကူပြုကွန်ရက် Legal Aid Netwrok- LAN က ပြုစုပြီး ၂၀၂၁ခုနှစ် မတ်လ (၁၇) ရက် တွင် တင်ဆက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတနိုင်ငံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)၊ ပုဒ်မ ၁၅-၃၅၊ ၃၇-၃၉။
<https://drive.google.com/file/d/1IGBoqMVJYN0ZFFXdtYwtlsktGu6WiHVI/view?usp=sharing>

¹⁰ ၎င်း ပုဒ်မ ၃၇။

¹¹ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ခုနှစ်၊ ပုဒ်မ ၃၅။

¹² အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း)ဖွင့် ဆိုချက်၊ ပထမအကြိမ်၊ ၁၉၉၇ခုနှစ်၊ အောက်တိုဘာလ၊ စာ-၆၉။

၁၀။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)¹³ ပုဒ်မ ၅၀နှင့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၈၇) တို့အရ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မဆန့်ကျင်စေဘဲ ပြည်နယ် ဖွဲ့စည်းပုံများကို လွတ်လပ်စွာရေးဆွဲခွင့်ရှိကြောင်းပြဌာန်းထားသည်။ သို့ဖြစ်၍ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို ယာယီအတည်ပြုခြင်း၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခြင်းတို့ ဆောင်ရွက်ပြီးနောက် အမျိုးသားညီညွတ်ရေးဖက်ဒရယ်ပြည်ထောင်စု အစိုးရတရပ်အား ဖွဲ့စည်းပြီးလျှင် ပြီးခြင်း တိုင်းရင်းသားပြည်နယ်များအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံများအား ရေးဆွဲကြရတော့မည်ဖြစ်သည်။ ယင်းအခါတွင် အဆိုပါ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ်အပေါ် အခြေခံထားသည့် အမျိုးသမီး အခွင့်အရေးများအား ပြည်နယ်ဖွဲ့စည်းပုံအသီးသီးတွင် ဒေသန္တရ၏ ထူးခြားချက်များအလိုက် ထည့်သွင်းပြဌာန်းကြရန် တာဝန်ရှိပါသည်။

နိဂုံးချုပ်တိုက်တွန်းချက်

စစ်အာဏာရှင်များကို တိုက်ပွဲဆင်၊ ဖက်ဒရယ်ပြည်ထောင်စု အတွက် လက်တွေ့အုတ်မြစ်ချဖော် ဆောင်နေစဉ်မှာပင် ဆယ်စုနှစ်ပေါင်းများစွာ တန်ဖိုးမထား၊ ချန်လှပ်ထားခြင်းခံရသော အမျိုးသမီးများ၏ စွမ်းရည်များအား လက်တွေ့အကျိုးရှိစွာအသုံးပြုနိုင်စေရန် ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှုထောင့်ပေါင်းစုံမှ အဆိုပြုထည့်သွင်းပြဌာန်းထားခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးသမီး အဖွဲ့အစည်းအသီးသီးများ၊ ယင်းတို့၏ ခေါင်းဆောင်များ၊ အမျိုးသမီးပညာရှင်များ၊ အမျိုးသမီး အနုပညာရှင် အဆိုတော်အလှရှင်များ၊ CDM လူထုတိုက်ပွဲကြီးတွင် ရဲဝံ့စွန်စားစွာ ဦးဆောင်တိုက်ပွဲဝင်နေကြသော အမျိုးသမီး လူငယ်ခေါင်းဆောင်များ ကိုယ်တိုင် တို့က ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုကျင့်သုံးပါရန် NLD နှင့် CRPH ခေါင်းဆောင်များအား မေတ္တာရပ်ခံ ပန်ကြားကြရန် တိုက်တွန်းအပ်ပါသည်။

ဥပဒေအထောက်အကူပြုကွန်ရက် အသေးစိတ်သိရှိလိုလျှင် ဆက်သွယ်ရန်

ဧပြီလ (၁၁) ရက် ၂၀၂၁ ခုနှစ်။

Mr. Aung Htoo, M.A (Human Rights) R.L., Human Rights Lawyer
 Program on Teaching Human Rights Law, Columbia University, New York, USA.
 Founder of Legal Aid Network (LAN) and Principal of Federal Law Academy
 E.mail: legalaiddnetwork@gmail.com
 Website: legalaiddnetwork.org
 Tel: (46) 76 1156 215

Mr. Adalgiso Montinari: M.A Conflict Studies and Human Rights, University of Utrecht, The Netherlands.
 Senior Researcher & Program Facilitator - Legal Aid Network (LAN)
 E.mail: legalaiddnetwork@gmail.com

Mr. Kyaw Kyaw, B.Sc (Geology)
 Strategy & Policy Consultant
 Legal Aid Network (LAN)
 E.mail: kyawkyaw@legalaiddnetwork.org

Ms. Lu Awng (LL.B, B.A Com Arts)
 Advocacy Coordinator, Legislative Assemblies
 Legal Aid Network (LAN)
 Email: lu.awng@legalaiddnetwork.org

¹³ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) <https://www.mmpeacemonitor.org/images/pdf/The-constitution-of-the-federal-republic-of-the-union-of-burma-second-draft.pdf>

Ms. Ja Nu Pan (LL.B, LL.M, Ph.D)
Advocacy Coordinator for Legal and Constitutional Campaign
Legal Aid Network (LAN)
E.mail: janupan@legalaidnetwork.org

Mr. Lahpai Naw San (LL.B, D.L)
Advocacy Coordinator to Ethnic Resistance Organizations
Legal Aid Network (LAN)
E.mail: lahpai.nawsan@legalaidnetwork.org

Ms. Roi San Awng (LL.B, DBL, DML)
Advocacy Coordinator to National Legal Communities
Legal Aid Network (LAN)
E.mail: roisanawng@legalaidnetwork.org